

မာတိကာ

(အမူအရာအမျိုးမျိုးအားဖြင့်)

ပြန်လည်ထုတ်ဝေခြင်း (I)



သင်ခန်းစာများ	စာမျက်နှာ
(I) ပေကြိုးပေတံ သုံးနည်း	6
(II) ကိုယ်တိုင်းနည်း အမှတ်အသားများ	
(III) ပိတ်စအတိုင်းအတာများ	7
(IV) ကိုယ်တိုင်းတွက်နည်း အသေးစိတ် အခြေခံ စကတ် ပုံစံများ	8
(1) သုံးလွှာစကတ်ထဘီ (အတွန့်ပါ)	11
(2) သုံးလွှာစကတ်ထဘီ (အနားအလှပါ)	21
(3) သုံးလွှာစကတ်ထဘီ (ပြန့်)	29
(4) တိုက်စကတ် (အပေါ်အလွှာအတို)	37
(5) တိုက်စကတ် (သုံးလွှာအတို)	47
(6) တိုက်စကတ် (တစောင်းလှိုင်းအစင်း)	59
(7) တိုက်စကတ် (ရေသူမ)	69
(8) A စကတ် (အရှေ့ကွဲ)	79
(9) A စကတ် (ဘာဂျာပုံစံ)	89
(10) A စကတ် (သရေကြိုး အောက်နားတွန့်)	97
(11) ရှေ့တိုနောက်ရှည် လက်ပြတ်ထီးဂါဝန်	105
(12) လည်ပင်းရှေ့အချွန်အကွဲ ဂါဝန်	117
(13) ကော်လံပြားပါ ပခုံးပျောက် ဂါဝန်	129
(14) အပေါ်တွန့် အောက်တွန့် ခါးဖြတ်ဆက် ဂါဝန်	143
(15) ဇာအကြပ် ဂါဝန်	157
(16) သရေကြိုးအတွန့် ဂါဝန်	171